

၇၈၆ န၊ <y-gan> 缅甸一种古诗体，内容大多为作家贬低别人吹捧自己。ရာမ ~ 以“罗摩”剧情为内容而用 ၇၈၆ 诗体写的诗(由吴多 ဦးတိုး 创作)

၇၈၆ န၊ <ya' gein> 【数】得数，答数

၇၈၆ န၊ <ya' gyo: nat> 值得……; သွားရကျိုးမနပ်ဘူး။ 白去一趟。 / ဝယ် ~ သည်။ 买得值得。

၇၈၆ န၊ <ya' gyi> 缅文字母 ဂ 的名称，与 ယဝယ် 相对而言

၇၈၆ န၊ <y-gwin> (乐器) 钹

၇၈၆ န၊ <y-khain> ① 缅甸若开族(旧译阿拉干)，若开地区： ~ သား 若开人 / ~ တိုင်း 若开专区 / ~ သူ 若开女人 / ~ ရိုးမ 若开山脉 ② 一种皮白的小香蕉

၇၈၆ န၊ <y-khain k-la> 若开人和印度人的混血人种

၇၈၆ န၊ <y-khain ng-pyaw> 缅甸盛产的一种皮薄、味甜的小香蕉

၇၈၆ န၊ <y-khain don: a-ka> 若开人的一种集体舞

၇၈၆ န၊ <y-khain lon gyi> 若开筒裙(纱笼)

၇၈၆ န၊ <y-gon> (古) 森林，丛林： ~ တန်း 野外行宫

၇၈၆ န၊ <ya' ngwei> 收入： ~ နှင့်သုံးငွေညီမျှသည်။ 收支平衡。 / ~ ယှဉ်းခြေစာရင်း 收入预算

၇၈၆ န၊ <r-s-na> [巴] 写作，编写

၇၈၆ န၊ <r-s-na ga hta> 写出的巴利文诗

၇၈၆ န၊ <ya' z-ya m-shi> ① 一无是处，一钱不值： သူတပါးကို ~ အောင်မပြောသင့်။ 不应把别人说得一钱不值。 ② 无一处完整： သူ့မှာတကိုယ်လုံး ~ အောင်မဆံ့ရဘူး။ 他被打得体无完肤。 / သူ့ကား ~ အောင်မိန် နှိုးပျက်စီးသွားတာပဲ။ 他的汽车已破烂不堪了。

၇၈၆ န၊ <ya' zu> 应得的份数

၇၈၆ န၊ <ya' zu' ya' za> 应得的份数

၇၈၆ န၊ <ya' zu' le> 份地，份田，应分到的田地

၇၈၆ န၊ <ya' zei> 发誓时用于句尾的助词： မိုးကြိုးပစ် ~။ (发誓时用) 五雷轰顶！ / ဘုရားစူး ~။ (发誓) 不得好下场！

၇၈၆ န၊ <r-za> [巴] 雾气，尘埃

၇၈၆ န၊ <ya' zei> (买者的) 出价： ~ နဲ့ရောင်းလိုက်ရမလား။ 按买者出的价卖不卖？

၇၈၆ န၊ <y-d-na> [巴] ① 宝贝，宝物： ရွှေ၊ ငွေ၊ ပတ္တမြားစသော ~ 金、银、宝石等宝贝 ② (喻) 心肝宝贝： သားသမီး ~ 心爱的子女 / ဆင်မြင်း ~ 心爱的象、马 ③ 【佛】 三宝： ~ သုံးပါး 三宝(佛教指佛、法、僧)

၇၈၆ န၊ <y-d-na gyo> 象背部的饰带(见 ကကြီး 图)

၇၈၆ န၊ <y-d-na di pan> 敬佛时用的油灯

၇၈၆ န၊ <y-d-na di pan ph-yaun: dain> 敬佛时用的大蜡烛

၇၈၆ န၊ <y-d-na pu' ra' / y-d-na pu ra> 缅甸古都阿瓦的巴利文名称

၇၈၆ န၊ <y-d-na bon> 曼德勒的别称

၇၈၆ န၊ <y-d-na bon hsait> ① (占卜) 吉星高照，指 အာယုစန်း 星和三颗 ရတနာပုံတိုင် 星中的一颗星同时出现 ② (喻) 走红运，交好运： ဒီနှစ်ကတော့ ~ လို့သူဌေးဖြစ်မည်နဲ့ပဲဗျ။ 今年时运好，是个发财致富的年头。

၇၈၆ န၊ <y-d-na pan: daun> 镶嵌珠宝的高脚盘子

၇၈၆ န၊ <y-d-na mo> 喜雨，甘霖，及时雨

၇၈၆ န၊ <y-d-na man dain> 缅甸传说中的由金、银、翡翠、水晶石组成的宝山

၇၈၆ န၊ <y-d-na shwei gyain> 老百姓拜佛时念的一种经

၇၈၆ န၊ <y-d-na shwei ngwei> 金银珠宝

၇၈၆ န၊ <y-d-na thi kha> 缅甸古都 ကုန်းပေါင် (即 今 ရွှေဘို) 的巴利文名称

၇၈၆ န၊ <y-d-na thait> 宝窟

၇၈၆ န၊ <y-d-na thein ga> = ရတနာသိင်္ဃ

၇၈၆ န၊ <y- ti> [印地] 宝石重量单位，约等于 8/9 克： သုံး ~ လောက်ရှိတဲ့စိန်တလုံး 约重三克的一块钻石

၇၈၆ န၊ <y- du> ① 缅甸一种诗体，分 ကေပိန် (一段诗)၊ အပြည့်ခံ (两段诗)၊ ပိန်စုံ (三段诗) 三种， ~ ချန်ည်း 写该诗的收尾法 / ~ ချိန်ည်း 写该诗的起头法 ② 季节，时节： ~ ခြောက်ပါး 一年中的六段时间即： 1 ဝသန္တရတု 渐热时(缅甸十二月月圆日子夜起至二月月圆日子夜止) 2 ဝိပရတု 盛热时(缅甸二月月圆日子夜起至四月月圆日子夜止) 3 ဝယာနရတု 雨时(缅甸四月月圆日子夜起至六月月圆日子夜止) 4 သရဒရတု 茂时(缅甸六月月圆日起至八月月圆日子夜止) 5 ဟေမန္တရတု 渐寒时(缅甸八月月圆日子夜起至十月月圆日子夜止) 6 သိသိရရတု 盛寒时(缅甸十月月圆日子夜起至十二月月圆日子夜止) ③ 节日，佳期，盛典，盛会： ငွေ ~ သဘင် 二十五周年纪念 / ရွှေ ~ သဘင် 五十周年纪念 / စိန် ~ သဘင် 六十或七十五周年纪念 / မင်း ~ 皇家盛典 / နန်း ~ 宫廷盛典 / လှေ ~ 赛船会

၇၈၆ န၊ <y-det> 忧虑，苦恼，烦恼： ~ မအေးမြင်နေတယ်။ 忧心忡忡。

၇၈၆ န၊ <y-det kywa> 苦恼，烦恼： သောက ~ လောက် တဲ့အဖြစ်အပျက်မဟုတ်ဘူး။ 这不是令人忧虑的事。

၇၈၆ န၊ <y- det kywe> 担忧： မိမိတို့သားသမီးအတွက် ~ ဘွယ်မလိုတော့ချေ။ 用不着为自己的子女担忧了。